

ဤဆောင်းပါး၏မူရင်းရေးသားသူ တီဒိုသီစီ ဂျက်ဖရီယွန်၏ခွင့်ပြုချက်ဖြင့် မြန်မာဘာသာသို့ ဆီလျော်စွာပြန်ဆိုထားခြင်းဖြစ်ပါသည်။  
အင်္ဂလိပ်လို မူရင်းအက်ဆေးများကို [spirit-ledleader.com](http://spirit-ledleader.com) တွင်ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

**ယခုချိန်တွင် ဘုရားသခင်ထံမှ ကျွန်ုပ်တို့ဘာကိုမျှော်လင့်နိုင်ပါသနည်း။  
အမှန်တရား ၄ -ခရစ်တော်၏ဆင်းရဲဒုက္ခကိုဝေမျှပြီး ခရစ်တော်နှင့်အတူဘုန်းတော်စံစားပါ။**



ကမ္ဘာ့နေရာအနှံ့ရှိ ခရစ်ယာန်များသည် သူတို့၏ယုံကြည်ခြင်းကြောင့် ဒုက္ခခံနေရသည်။ ဆင်းရဲဒုက္ခများမှာ ပုံစံအမျိုးမျိုးနှင့်ဖြစ်သည်။ လူ့အသိုင်းအဝိုင်း၏ဖယ်ကြဉ်ခြင်း၊ အကြပ်အတည်းသို့တွန်းပို့ခြင်းခံနေရသည်။ တစ်ခါတစ်ရံ မှားယွင်းစွာစွပ်စွဲခြင်း၊ မုန်းတီးခြင်း၊ ဆန့်ကျင်ခြင်း၊ ကိုယ်ထိလက်ရောက်ကျူးလွန်ခံရခြင်း၊ အချို့မှာ အသေသတ်ခံရသည်အထိဖြစ်သည်။ မည်သူမျှထိုသို့မခံစားလိုကြပေ...သို့သော် ဤသို့ဒုက္ခခံခြင်း မှာခရစ်တော်နှင့်အတူမျှဝေခံစားခြင်းဖြစ်သည်ဟူ၍ ရှေးဘိုးဘေးခေတ်များကတည်းက ယူဆလာခဲ့ကြခြင်း ဖြစ်သောကြောင့် ယခုလည်းဤသို့ပင် ယုံကြည်မျှော်လင့်နေကြဆဲဖြစ်သည်။

ဧဝံဂေလိသတင်းကောင်းမှာ ခရစ်တော်နှင့်အတူဝေမျှခံစားခြင်းဖြင့် တစ်နေ့တွင်သူနှင့်အတူ ဘုန်းတော်စံစား ရာလမ်းသို့လှမ်းခြင်းပင်ဖြစ်သည်။

ဝိညာဉ်ရေးအမှန်တရား ၄- ခရစ်တော်၏ဆင်းရဲဒုက္ခကိုဝေမျှပြီး သူနှင့်အတူဘုန်းတော်စံစားပါ။  
(ရောမ ၈:၁၄-၁၈၊ ၂၉-၃၀။ ဖိ ၂:၅-၈၊ လုကာ ၂၂:၄၂-၄၄၊ ဟောပြော ၅:၇၊ ၁၂:၁-၂)

ဘုရားသားသမီးများသည် ခရစ်တော်၏ဆင်းရဲဒုက္ခကို ဝေမျှခံစားကြသည်။  
ဆင်းရဲဒုက္ခခံရမည် သို့မဟုတ် ခရစ်တော်၏ဆင်းရဲဒုက္ခကိုဝေမျှရမည်ဟု ကျမ်းစာထဲမပြောထားပေ။  
ထိုထက် ရှင်ပေါလုပြောထားသည့်မှာ ယေရှုနောက်သို့သစ္စာရှိစွာလိုက်သောသူများအနေဖြင့် ထိုဆင်းရဲဒုက္ခ  
များကြုံတွေ့နိုင်ကြောင်း ဟူ၍ဖြစ်ပါသည်။ ရှင်ပေါလုက-

ဘုရားသခင်ဝိညာဉ်တော်ဆုံးမပဲ့ပြင်တော်မူသမျှသောသူတို့သည် ဘုရားသခင်၏သားဖြစ်ကြ၏။  
သားမှန်လျှင်အမွေခံ၊ ဘုရားသခင်၏ အမွေခံဖြစ်ကြ၏။  
ခရစ်တော်နှင့်အတူဘုန်းတော်ဝင်စားမည် အကြောင်း၊ ထိုသခင်နှင့်အတူဆင်းရဲဒုက္ခကိုခံရ  
လျှင်၊ ထိုသခင်နှင့်ဆက်ဆံသော အမွေခံလည်းဖြစ်ကြ၏။ ရောမ ၈:၁၄၊ ၁၇

ဖိလိပွိအသင်းတော်သို့ရေးသောစာတွင် ရှင်ပေါလုက ခရစ်တော်သည် ယုံကြည်သူတို့၏စံပြုပုဂ္ဂိုလ်ဖြစ်  
ကြောင်းရေးသားထားသည်။

ယေရှုခရစ်၌ရှိသောစိတ်သဘောကို သင်တို့၌လည်းရှိစေကြလော့။ထိုသခင်သည်ဘုရားသခင်၏ သဏ္ဍာန်  
တော်နှင့်ပြည့်စုံတော်မူသည်ဖြစ်၍ ဘုရားသခင်နှင့်ပြိုင်သောအမှုကိုလုယူခြင်းအမှုဟူ၍မထင်မမှတ်လျက်ပင်၊  
မိမိအသရေကိုစွန့်၍အစေခံကျွန်၏သဏ္ဍာန်ကိုယူဆောင်လျက် လူကဲ့သို့သောအဖြစ်၌ဘွားမြင်ခြင်းကိုခံတော်မူ၏။  
ဖိလိပွိ ၂:၅-၈

ဆင်းရဲဒုက္ခကိုမျှော်လင့်နေရမည်မဟုတ်သော်လည်း ယေရှုနောက်သို့လိုက်ရန်ခေါ်ခြင်းခံရသည်။  
သူ့နောက်သို့သစ္စာရှိစွာလိုက်ခြင်းကြောင့် ဆင်းရဲဒုက္ခသည် ကျွန်ုပ်တို့အတွက်ဖြစ်လာနိုင်သည်။  
ဘာကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်ကိုဝန်ခံလိုက်လျှောက်သည်နှင့်ပေးဆပ်ရမည့်  
အဖိုးအခရှိစေခြင်းဖြစ်သည်။ စုံစမ်းနှောင့်ယှက်ခြင်းကို မခံလိုပါက ကျွန်ုပ်တို့လုပ်ရမယ့်အရာ၊ရှင်သန်ရမည့်  
ဘဝမျိုးကိုရောက်ရှိမည်မဟုတ်ပေ။ သန့်ရှင်းခြင်း၊ကောင်းမြတ်ခြင်းကိုရွေးချယ်လိုက်ပါက ထိုသို့ရွေးချယ်  
လိုက်ခြင်းကြောင့်ပေးဆပ်ရမည့်အဖိုးအခများရှိလာမည်ဖြစ်သည်။ ခရစ်တော်နှင့် ဧဝံဂေလိသတင်းကောင်း  
ကိုရွေးချယ်လိုက်ပြီဆိုပါက ကျွန်ုပ်တို့ဖြစ်စေ၊ ကျွန်ုပ်တို့မိသားစုဖြစ်စေ စွန့်လွှတ်ပေးဆပ်ရမည့်အရာများ  
ရှိလာမည်ဖြစ်သည်။ မယုံကြည်သူများကြား ကျွန်ုပ်တို့၏ယုံကြည်ခြင်းကိုမြဲမြံဆုပ်ကိုင်ထားသောအခါ  
မယုံကြည်သူတို့၏ ငြင်းဆိုခြင်း၊ပစ်ပယ်ခြင်း၊ကြမ်းတမ်းစွာဆက်ခံခြင်း စသည်တို့အပြင် ထိုထက်ဆိုးရွား  
သောအရာများလည်းကြုံတွေ့လာနိုင်ပါသည်။



ပုံ- ယေရှုကားတိုင်ထမ်းခြင်း

ဘုရားသခင်၏အလိုတော်ကိုလိုက်ခြင်းကြောင့် ပေးဆပ်ရမည့်အဖိုးအခကို ယေရှုကောင်းစွာသိထားပါသည်။ ထို့ကြောင့် တပည့်တော်များအား-

ထိုမှတစ်ပါး လူအပေါင်းတို့အားမိန့်တော်မူသည်ကား ငါ့ဦးဆည်းကပ်လိုသောသူဖြစ်လျှင် ကိုယ်ကိုကိုယ်ငြင်းပယ်ရမည်။ ကိုယ်လက်ဝါးကပ်တိုင်ကိုနေ့တိုင်းထမ်း၍ ငါ့နောက်သို့လိုက်ရမည်။ အကြင်သူသည် မိမိအသက်ကိုကယ်ဆယ်ခြင်းငှါအလိုရှိ၏။ ထိုသူသည်အသက်ရှုံးလိမ့်မည်။ အကြင်သူသည် ငါ့ကြောင့်အသက်ရှုံး၏။ ထိုသူသည်မိမိအသက်ကိုကယ်ဆယ်လိမ့်မည်။

လုကာ ၉:၂၃-၂၄

တပည့်တော်များကဲ့သို့ ယေရှုလင်မြို့သို့ ယေရှုသွားသောအခါလိုက်နိုင်သည့်အခွင့်အရေးမျိုး ကျွန်ုပ်တို့ ပြန်ရနိုင်မည်မဟုတ်သလို၊ ယေရှုကားတိုင်ပေါ်တွင် အသတ်ခံရသကဲ့သို့ ကျွန်ုပ်တို့လုပ်ကြံမည်မဟုတ်ပေ။ ယေရှုက ထိုသို့တောင်းဆိုနေခြင်းမဟုတ်ပေ။ ဘဝခရီးလမ်းထက်တွင် သူ့နောက်သို့လိုက်ရန်ခေါ်နေခြင်း ဖြစ်ပါသည်။ မိမိအတွက်သာကြည့်ပြီး မိမိစိတ်ကြိုက်နေထိုင်သည့်ဘဝမျိုးမဟုတ်ဘဲ၊ ယေရှုကိုအသက်တာ ၏ဗဟိုတွင်ထားရှိပြီး ဧဝံဂေလိသတင်းကောင်းအတွက် အသက်ရှင်နေထိုင်ရင်း ဆင်းရဲဒုက္ခခံရနိုင်သည့် အကြောင်းသိရှိလက်ခံထားသည့် ဘဝမျိုးဖြစ်လာရန်ယေရှုကခေါ်နေပါသည်။ မိမိအသက်ကိုဆုံးရှုံးခြင်း ကြောင့် မိမိအသက်ကိုပြန်ရမည် (ကယ်တင်ခြင်းခံရမည်)ဖြစ်သည်။





ပုံ- ဂေသရေမန်ဥယျာဉ်တွင် ယေရှုဆုတောင်းနေပုံ။

ဂေသရေမန်ဥယျာဉ်တွင် သခင်ယေရှုဆုတောင်းခဲ့သည်မှာ-

အိုအဘ အလိုတော်ရှိလျှင်ဤခွက်ကို အကျွန်ုပ်မှလွဲတော်မူပါ။ သို့သော်လည်းအကျွန်ုပ်အလိုရှိသည်အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော်အလိုရှိသည်အတိုင်းဖြစ်ပါစေသော ဟုဆုတောင်းတော်မူ၏။ ထိုအခါကောင်းကင် တမန်သည်ထင်ရှားလာ၍ ကိုယ်တော်ကိုအားပေးရ၏။ ပြင်းစွာသောဝေဒနာကိုခံလျက် အထူးသဖြင့်ကြီးစား ၍ဆုတောင်းတော်မူ၏။ချွေးထွက်တော်မူသည်ကား မြေပေါ်၌ကျသောသွေးစက်ခဲကဲ့သို့ဖြစ်သတည်း။

လုကာ ၂၂:၄၂-၄၄

ဟေဗြဲကျမ်းရေးသူက ဤသို့ဘာသာပြန်ဆိုထားသည်

ထိုခရစ်တော်သည် လူဇာတိအဖြစ်၌နေစဉ်ကာလ၊ သေခြင်းမှကယ်လွတ်နိုင်တော်မူသော သူကိုကြီးစွာသော ကြွေးကြော်ခြင်း၊ မျက်ရည်ကျခြင်းနှင့် ဆုတောင်းပဌနာပြုသဖြင့် ကြောက်ရွံ့ရာအမှု၌ ချမ်းသာရသည်ဖြစ်၍..

ဟေဗြဲ ၅:၇

ဤကျမ်းချက်သည်မည်သို့အဓိပ္ပာယ်ရှိပါသနည်း။ ထိုသို့ဆိုတောင်းပြီးသည်နှင့် နာရီပိုင်းအတွင်း ယေရှုကား စင်တင်သတ်ခြင်းခံရပါသည်။ ထိုသို့ဆိုသော် ယေရှု၏ဆုတောင်းချက်ကို ဘုရားသခင်နားမထောင်ခဲ့ခြင်း လား။ ရှင်ပြန်ထမြောက်ခြင်းမပြုမှီ ကားတိုင်ပေါ်တွင်နာကျင်စွာညှင်းဆဲခံရခြင်း၊အသေသတ်ခံရခြင်းများကို ပင်ဘုရားသခင်က မကာကွယ်ပေးခဲ့ပေ။ ယေရှုကဲ့သို့ယုံကြည်ခြင်းပြည့်ဝသူ၊ ဖြောင့်မတ်၍သစ္စာရှိသောသူ၊ ဘုရားသားတော်ဖြစ်သောသူ၊ ကားစင်တင်ခြင်းမှလွတ်မြောက်ဖို့ဆုတောင်းခဲ့သူ၏ ဆုတောင်းချက်ကိုပင် ဘုရားသခင်အဖြေမပေးခဲ့ခြင်းက အဘယ်ကြောင့်နည်း။

အဘယ်ကြောင့်ဆိုသော်...ဤသို့ဖြစ်ရန်ဘုရား၏အလိုတော်ရှိနေခြင်းကြောင့်ဖြစ်သည်။ ကမ္ဘာကြီးကိုကယ် တင်ရန် ဘုရားသားတော် အသေခံရမည်ကို ဘုရားသခင်ကရွေးချယ်ထားခြင်းကြောင့်ဖြစ်သည်။ ယေရှု၏ ဒုက္ခဆင်းရဲထက် ဘုရားသခင်၏ ထိုအလိုတော်က ပို၍အရေးကြီးနေသောကြောင့်ဖြစ်ပါသည်။

ခမည်းတော်၏အလိုတော်သို့လိုက်သော ယေရှုကလည်း ထိုအရာကိုလက်ခံခဲ့ပါသည်။ ထို့ကြောင့် သူ၏ ဆုတောင်းမှုကို ဘုရားသခင်နားညောင်းခဲ့ပါသည်။ ဒုက္ခပြင်းစွာခံစားရချိန်တွင် လုပ်ဆောင်ရမည့်သူ၏ တာဝန်ကိုအဆုံးတိုင်လုပ်ဆောင်နိုင်ရန် ဘုရားသခင်ကူညီပေးခဲ့ပါသည်။ ယေရှု၏ ကြီးစွာသောဆုတောင်း ချက်မှာ အလဟဿမဖြစ်ခဲ့ပေ။ ဆင်းရဲဒုက္ခမှလွတ်မြောက်သောအခွင့်မရရှိခဲ့သော်လည်း ထိုဆင်းရဲဒုက္ခကို ခံနိုင်သော ခွန်အားကို ရရှိခဲ့ပါသည်။

ယေရှု၏ဘုန်းတော်ကို ဝေမျှခံစားမည်

ဤဘဝကုန်လွန်ပြီးချိန်တွင် ဒုက္ခဆင်းရဲခြင်းအားလုံးချုပ်ငြိမ်းသွားမည်ဖြစ်သည်။ ထိုအခါ ဘုရား၏ကယ်တင် ခြင်းကို ခရစ်တော်နှင့်အတူအပြည့်အဝ အမွေခံရမည်ဖြစ်သည်။ ထိုအချိန်၌ ကျွန်ုပ်တို့သည် ဘုရားသခင်၏ သားသမီးများဖြစ်လျက်၊ ဝိညာဉ်တော်၏ဦးဆောင်မှုကိုခံကြရမည်ဖြစ်သည်။ ထိုအခိုက်အတန့်သည် ကျွန်ုပ် တို့၏ဘုန်းအသရေပင်ဖြစ်သည်။


ထို့ကြောင့် တမန်တော်ကြီးရှင်ပေါလုက ရဲဝင့်စွာဖြင့်-

ငါတို့အား ပေါ်ထွန်းလတံ့သောဘုန်းကိုထောက်သော်၊ ယခုမျက်မှောက်ကာလ၌ခံရသော ဆင်းရဲဒုက္ခကို ပမာဏမပြုထိုက်ဟုငါသဘောရှိ၏။  
ရောမ ၈:၁၈

ထိုသို့သောဘုန်းအသေရေနှင့်ကျွန်ုပ်တို့မထိုက်တန်ပေ။ထိုဘုန်းတော်သည် ဘုရားဆီမှလာပြီးကျွန်ုပ်တို့တွင် ပေါ်ထွန်းခြင်းဖြစ်သည်။ ကျေးဇူးတော်ကြောင့် ဘုရားသခင်၏သားသမီးဖြစ်ခြင်းအခွင့်ကို ဘုရားကပေးခြင်း ဖြစ်သည်။ ယေရှုခရစ်တော်ကို ယုံကြည်နိုင်သောအခွင့်ကိုလည်း ပေးထားပါသည်။ထို့ကြောင့် မိမိကားတိုင် ကိုနေ့တိုင်းထမ်းနိုင်သောအခွင့်ရရှိပါ၏။ ဘုရား၏ဝိညာဉ်တော်အားဖြင့် ခရစ်တော်၏ဒုက္ခဆင်းရဲကိုမျှဝေခံ စားနိုင်လျက် ဟုတ်ကဲ့ ဟူ၍အလိုတော်ကိုဝန်ခံနိုင်မည်ဖြစ်သည်။ ဘုရား၏ချစ်ခြင်းမေတ္တာသည် ကျွန်ုပ်တို့ အသက်တာတွင်အလုပ်လုပ်နေခြင်းကြောင့် ခမည်းတော်၊သားတော်၊သန့်ရှင်းသောဝိညာဉ်တော် မှာဘုန်း ထင်ရှားလျက်ရှိသည်။ကျွန်ုပ်တို့သည်လည်း ဘုန်းအသရေရရှိပါသည်။ ထို့ကြောင့်ရှင်ပေါလုက-

ဘုရားသခင်၏သားတော်သည် အများသောညီတို့တွင်သားဦးဖြစ်တော်မူမည်အကြောင်း၊ ဘုရားသခင်သည် ရှေ့မဆွကသိတော်မူသောသူတို့ကို သားတော်၏ပုံသဏ္ဍာန်နှင့်တညီတည်းဖြစ်စေခြင်းငှါရှေ့မဆွကခွဲခန့် မှတ်သားတော်မူ၏။ ထိုသို့ခွဲခန့်မှတ်သားနှင့်သောသူတို့ကို ခေါ်တော်မူ၏။ခေါ်တော်မူသောသူတို့ကိုလည်း ဖြောင့်မတ်ရာ၌တည်စေတော်မူ၏။ ထိုသို့တည်စေတော်မူသောသူတို့ကိုလည်း ချီးမြှောက်တော်မူ၏။

ရောမ ၈:၂၉-၃၀



ဝိညာဉ်ရေးရာကျင့်သုံးခြင်း

ပြင်သစ်နိုင်ငံရှိ Chartres Cathedral ဘုရားကျောင်း၏အနောက်ဘက်ပြတင်းပေါက်တွင် ခရစ်တော်က စီရင်ခြင်းထိုင်ခုံပေါ်တွင်ထိုင်လျက်နေသောရုပ်ပုံကို အတူတကွကြည့်ကြပါစို့... ဘာကိုမြင်ရမည်နည်း။ ဘုန်းအသရေရှိသောခရစ်တော်၏ရုပ်ပုံသည် ဘာနှင့်တူပါသနည်း။ သေချာကြည့် ပါကလက်ဖဝါးတွင် သံမှိုရာနှင့် နံဘေးတွင်လှံရာကိုတွေ့ရမည်ဖြစ်သည်။ ထိုဒဏ်ရာမှသွေးများလည်း စီးကျလျက်ရှိသည်။ အပြည့်အဝနားလည်မည်မဟုတ်သော်လည်း ခရစ်တော်အသွေးသွန်းခြင်းဖြင့် သူ့ကိုယုံကြည်သောသူတို့၏အပြစ်များဖုံးလွှမ်းသွားမည်ဖြစ်သည်။ ကျွန်ုပ်တို့သည်အပြစ်တင်ခွင့်နှင့် ထိုက်တန်သော်လည်း ခွင့်လွှတ်ခြင်းရရှိခဲ့သည်။ စီရင်ခြင်းခံရမည်ဟု ကျွန်ုပ်တို့မျှော်လင့်ထားသော်လည်း ထိုစီရင်မည့်သူက မိမိအသက်ကိုစတေးခဲ့သောကယ်တင်ရှင်အဖြစ် ကျွန်ုပ်တို့ကိုဆီးကြိုနေပါသည်။

အပေါ်တွင်ပြသထားသော ခရစ်တော်၏ပုံကိုပြန်ကြည့်ပါ။ ယေရှု၏ လက်ဖွင့်လှစ်ထားခြင်းမှာ သင့်ကိုကောင်းကင်ဘုံတွင်ကြိုဆိုနေခြင်းဖြစ်သည်။ သူ၏ဒဏ်ရာများမှာ သင့်ကိုယ်စားအပြစ်ဒဏ်ကိုခံယူပြီး ကြောင်းပြသခြင်းဖြစ်သည်။ သင့်ကိုအဖဘုရားသခင်ချစ်တော်မူသည်။ သင်သည် ချစ်စွာသောသား၏ ပုံသဏ္ဍာန်သို့ပြောင်းလဲပြီးဖြစ်သည်။ သင်သည်ဘုရားသားသမီးဖြစ်လာပြီး သန့်ရှင်းသောဝိညာဉ်တော်က ဤဘဝတွင် သင့်ကိုဦးဆောင်လမ်းပြလျက် ခွန်အားပေးနှစ်သိမ့်ပေးမည်ဖြစ်သည်။ တစ်နေ့ သင်ကောင်း ကင်ဘုံသို့ရောက်ရှိသောအခါတွင် ခရစ်တော်၏ဘုန်းတော်ကိုဝေမျှခံစားရမည်ဖြစ်သည်။

မည်သူမျှ ယုံကြည်ခြင်းကြောင့် ဒုက္ခဆင်းရဲမခံလိုပေ။ သို့သော် ခရစ်တော်နောက်သို့ သစ္စာရှိစွာလိုက်ခြင်း ဖြင့်သူနှင့်အတူ ဒုက္ခဆင်းရဲကို ဝေမျှခံစားရမည်ဆိုပါက သင်မည်သို့ရွေးချယ်မည်နည်း။ ယေရှုသည်



လမ်းခရီး၊ သမ္မာတရားနှင့် အသက်ရှင်ခြင်းဖြစ်သည်။ သူသည် သင်၏ကယ်တင်ရှင်၊ ဘုရားဖြစ်သည်။  
ဟေဗြဲကျမ်းရေးသူက ဤသို့အလေးအနက်တိုက်တွန်းထားပါသည်--

ထို့ကြောင့် ဤမျှလောက်များစွာသောသက်သေအပေါင်းတို့သည် ငါတို့ကိုဝိုင်းရံလျက်ရှိကြသည်ဖြစ်၍ ငါတို့သည်  
ခပ်သိမ်းသောဝန်တို့ကို၎င်း၊ နှောင့်ယှက်တတ်သောဒုစရိုက်ကို၎င်း ပယ်ရှား၍ ငါတို့မျက်မှောက်၌  
ထားသောပန်းတုံးတိုင်သို့ရောက်ခြင်းငှါ အားမလျော့ဘဲပြေးကြကုန်အံ့။ ယုံကြည်ခြင်းကိုအစအဦးစီရင်၍  
စုံလင်စေတော်မူသော သခင်ယေရှုကိုစေ့စေ့ထောက်ရှုကြကုန်အံ့။ ထိုသခင်သည် မိမိရှေ့၌ထားသော  
ဝမ်းမြောက်ခြင်းအကြောင်းကြောင့် ရှက်ကြောက်သောအရာကိုမမှတ်ဘဲ လက်ဝါးကပ်တိုင်၌ခံပြီးမှ၊  
ဘုရားသခင်၏ပလ္လင်တော် လကျော်ဘက်၌ထိုင်နေတော်မူ၏။

ဟေဗြဲ ၁၂:၁-၂

သင့်ဘဝတွင် ဘုရားသခင်၏အလိုတော်အတိုင်းသစ္စာရှိစွာလျှောက်လှမ်းနိုင်ဖို့ရာ၊ ကြောက်ရွံ့ခြင်းနှင့်  
ဒုက္ခဆင်းရဲကို ရင်ဆိုင်နိုင်ဖို့ရာ ကျေးဇူးတော် ခွန်အားဖြင့် ဘုရားသခင်သင့်ကို ထောက်ပံ့မစပါစေသော်။